

ရေးမကွင်းသော မျက်နှာလည်းရှိကုန်ထဲသော၊ အကြင်ရသေ့တို့သည် ဖောင်ကို ရွတ်ဘတ် သရာ့ဆာယ်ကုန်၏။ ---။” (၅၅၀။ ၀၉၂-၂၄၃။ ပြောင်ကန်။)

ကုဝါဟာရ ‘ကျိုက်လျှင်’ စံ ပို့ကျိုက်တွေ့ပါယ်တွဲတဲ့ ဗုံးမအေးရေး ပွဲခွဲသွာင်င်လောင် ပို့ရပ်စပ်စကာမာန်ကိုဟောင်ရ။ ဥပမာ) “ခုံမကျိုက်လျှင်” = ညစ်ညမ်းသောရော “contaminated water” / “polluted water” မန္တရ။ ပွဲခွဲတွဲ ဝါဟာရ ‘ကျိုက်လျှင်’ ဂုံးနှိမ်ကြီးယူယာ သို့ ပို့နာမဝိသေသနမဲ့တဲ့ နှုန်းအမိပို့ယ်အောင်လိုက် to be contaminated; to be polluted ရ။ ဥပမာမဲ့ပွဲနဲ့ “ကျိုက်လျှင်တွဲကျား” = လေထုညစ်ညမ်းမှု၊ “air pollution” မန္တရ။ ပွဲခွဲတွဲတဲ့ ကျိုက်လျှင်” ဂုံး နှုန်းနာမ်မဲ့ ဂုံးအမိပို့ယ်ဘာသာအောင်လိုက် pollution မန္တရ။ ဝါဟာရ မန်ကဗျိုင်လျှို့ ဗုံးဓမ္မတာမန္တတ် “ကြိုယာသူဒွဲ” တအ်ဂုံး ပံုင်စုတ် ‘+ကျွဲ့’ မူး စကာတန်ဒုံး “ကြိုယာကာရိုတ်” မာန်ရ။ ဥပမာ) “ကျိုက်လျှင်ကျွဲ့” = ညစ်ညမ်းစေသည်၊ ညစ်ည်းစေသည်၊ “to pollute” / “to contaminate” မန္တရ။ ဗုံးအမိပို့ယ်သာဒွဲတွဲ အဲစကာတွေးကို ဂလာန်ဖွဲ့ဝါကျေညီ။ — “The smoke that comes from the chimneys of factories pollutes the air.” / ဗတ်ဘာသာမန်မူး “သူဟံသာက်မတိတ်ကျွဲ့ နဲ့ပုံးယ်က်ရှင်စက်ကဗျိုင်ရှုံး ကျိုက်လျှင်ကျွဲ့တွဲကျားရှုံး” / ဗတ်ဘာသာဗွားမူး “စက်ရုံမိုးခိုးခေါင်းတိုင်များမှ ထွက်လာသောမိုးခိုးသည် လေထုကို ညစ်ညမ်းစေသည်။” မန္တရ။

((((((((((()))))))))

ကုင်ကျွဲ့သိန်း။ တမ္မင်ကေမ္မာသိန်း။

ပွဲအဘိဓာန်မန်အောင်လိုက်အွာဟာလီဒေရ် ဝါဟာရ ‘ကွင်ကျွဲ့သိန်း’ စံ ညားကိုလင်အမိပို့ယ် to be lonely, desolate ရ။ ဝါဟာရ ‘တမ္မင်ကေမ္မာသိန်း’ စံ ပွဲအဘိဓာန်အွာဟာလီဒေရ် ထွေးလင်ဟွာမဲ့၊ ဆဝါဟာရ ‘တမ္မင်’ ဟောင်ထွေးလင်နဲ့တဲ့ ကိုလင်အမိပို့ယ် (adj) destitute, lonely; (n) the destitute ရ။ ‘ကွင်’/‘တမ္မင်’ စံ ပွဲတိတ်ကျွဲ့နဲ့ဝါဟာရ ‘ကွင်’ မန္တရ။

ဝါဟာရ ‘ကွင်ကျွဲ့သိန်း’ ကာအ်ဂုံး ပွဲခေတ်ပို့လျှို့ဟင်တဲ့ကာအ် မို့ဟင်တို့လောင်အောန်၊ ဟိုတ်ညားကဗျိုင် ဟွာရ်ပ်စကာတဲ့ ချော့ကျိုက်တို့ဒွဲင်ရောင်။ အမိပို့ယ်ချော့ကာအ်ဂုံး နှုန်းအမိပို့ယ်မားစကာ့ရှိုင်မဲ့ မားစကာ့ဒွဲင် ရှိုဟင်တဲ့လျှို့နဲ့တဲ့ ချော့လုပ်ပို့က်ပွဲမလောန်ရ။ ဟိုတ်ဂုံးရ ထောက်ကိုချော့အေးကျွဲ့နှုံးနှုံးကြိုက်တွဲဟွာသွေးလောင်ရောင်။ ပို့တိအမိပို့ယ်ချော့တဲ့ ညံ့င်ချော့သွေးကလောင်ဂို့င်တို့နဲ့ဝါပွဲန်ရှုံး ညားညားအဲအဲ စွားအေးစကာ့ဒွဲင်ဝါဟာရဂါဏ် ညားတွေဟ်တံ့ရှုံး ကလောင်ရုပ်စပ်ဟိုချုပ်အာအော့အိုတ်ညိုအ်။ ဝါဟာရ ‘ကွင်ကျွဲ့သိန်း’ စံ နှုန်းကြိုယ်ယာမဲ့

တဲ့ ရွှေအမိပါယ် ‘ဟဲကိုသာ၏လုပ်’ ‘ဟဲကိုညားမကျောန်စိတ်ကိုဇူး’ ရ။ ဗတ်ဗျာမူး ‘အထိုင်မြတ်သည်’ မနှစ်ရ။ ဗတ်အခေါ်လိဂ်တုန် to be alone, to be solitary, to be isolated, to be forsaken မနှစ်ရ။ ဝါဘာရ ‘ကွင်ကျောန်’ စွဲ မနှစ်ပိုဒ်ကြိုယာမဲ့ ပြင်ဗုဒ်ကျောန် ပိုဒ်နာမ်မူး အော်ပြင်နှင့်ကျင် ‘ကမွှင်ကမွှောန်’/‘တမွှင်ကမွှောန်’ တဲ့ မရွှေ့အမိပါယ် ‘ညားမကွင်ကျောန်’ ရ။ ဗတ်ဘာသာဗျာမူး ‘အထိုင်သာသူ’၊ ဗတ်သာသာအခေါ်လိဂ်မူး loner, person without friends or companions; the destitute မနှစ်ရ။ ဉာဏ်လွှတ်စီစတ်အာ ဝါကျပယိုက်ကမ္မိင် အဲ မရင်တွေ့၍ဖိုတ်ထွေးလုပ် ဗွဲသွေ့စွဲညီ။

ကွင်ကျောန် – (ကြိုယာ) အထိုင်သာသူ။ အဖော်မြတ်သာသူ။

**to be lonely, to be desolate, to be solitary,
to be isolated, to be forsaken**

- (လျှောက်ရွှေအာတ်ဒါန်ပြင်ဟောမီသတ်သိုင်စိုင် သို့မရပ်ကေတ်ကတောက်တဲ့ ကွင်စိုင်ပြုပြုနော်နွှောန်သိုင်စိုင်ရ။) “မူဟိုတ်မကျင်ရော” ဟောမီသတ်(သိုင်စိုင်)သွားန်။ “ယွှဲတဲ့ ဂုန်အဲ အဲခိုက်ခိုက်ကွင်ကျောန်သန်။ သွားနေပါယိုင်လမျိုးဟွာမဲ့ အဲခိုက်သွားတ်ဖြင်တလရှုန်ရ။ ဂုံးဖွံ့ဖြိုးတွေ့ခွံ့ဆုံး မသေးဘဲပျိုင်လမျိုးရောင် စွဲစိတ်တဲ့ အဲခိုက်မကျင်စိုင်တလရှုန်ရ” လျေား။ (၅၅၀။ ၈-၂၂၆။ ၁၂-၂၂၆၆။ အစွဲ့။) ပုံမှုဗျာ/ (မူဆိုးသည်) ရိုက္ခာကိုယူ၍ ထက်စွာသော လွှာကိုယူ၍ ဘုရားလောင်းဆင်မင်း၏ နေရာအရပ်သို့သွား၏။ ဘုရားလောင်းသည် ထိုမူဆိုး ကိုမြင်၍ “အဘယ်အကျိုးငှာ လာသနည်း” ဟုမေး၏။ “အရှင်၊ အကျွန်းများသည် ဆင်းရဲ၏၊ အထိုင်သာသူ၏။ အသက်မွေးခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အရှင်တို့ကို ဆင်စွာယ်ပိုင်းကို တောင်းပါ၏။ အကယ်၍ပေးကုန်ပြားအဲ့၊ ထိုဆင်စွာယ်ကိုယူ၍ ရောင်းပြီးလျှင် ထိုအဘိုးဖြင့် အသက်မွေးပါအဲ့၊ ဤသို့သောအကြောင်းကြောင့် လာ၏” ဟုဆို၏။ (၅၅၀။ ၁-၃၂၇/၃၂၉။ ဧည့်ကန်။) ပုံမှုအခေါ်လိဂ်/ Being asked what had brought him back, he (the forester) whined out that he was in so sorry and wretched a plight that he could not make a living anyhow. Wherefore, he had come to ask for a bit of the kind elephant's tusk to sell for a living. (The Jataka: Vol. I & II: Book I: p-176)

- ဂကန်တွေ့ခါ့ (ဟောမီသတ်သိုင်)မိုင်တဲ့ ရွှေ့သိုင်သွားရ။ “ပုံကွာတံ့ရို့ စီရောင်ဖန်ဖက်ကောန် ချင်ကောန်ကွာန်ရှိ နှုံးပွဲခိုင်၊ လွှာဟ်စွဲ သွားတ်သွားတ်သွားတ် ဟွာ့နှုံးပွဲခိုင်တဲ့ မဒေးခိုက်ကွင် ကျောန်တဲ့ ယဲပဏ္ဍာရောက္ခာ့နှုံးရောင်။ ယာ့ရအော်တွဲပွဲခိုင် ညံ့ငိုပ်ကွာတံ့ရို့နှုံးပွဲခိုင်တဲ့ ပိုန်ဟာန် တွဲပါရ ဂုံးခိုက်ပောင်ပွဲန်၊ ယဲလော် ရွှေ့ဗွဲ့အာရ” သိုင်း။ (၅၅၀။ ၈-၂၅၇။ ၁-၂၄၅။ အ စွဲ့။) ပုံမှုဗျာ/ (မင်းသည် ရွာစားထံမှ) သတင်းစကားကိုကြား၍ “ရွာစားသည် ရေး၌ ဟုတ်မှန်သဖြင့် တရားကိုဆုံးဖြတ်၏။ ထိုကြောင့် လူတို့သည် ချစ်မြတ်နှီး၏။ ချစ်မြတ်နှီး သောရွာစားအား လူတို့သည် များစွာသော လက်ဆောင်ပဏ္ဍာကို ပေးကုန်၏။ ထိုကြောင့် အဆင်းလု၏၊ ဥစွာများ၏၊ အခြုံအရံနှင့်ပြည့်စုံ၏။ ယခုတမူကား တံ့ရိုးစား၍ မဟုတ်မမှန်

သဖြင့် တရားကိုဆုံးဖြတ်၏။ ထို့ကြောင့် ဆင်းရဲသည် အထီးကျိုးသည်ဖြစ်၍ ဖြောတော့
သောရောဂါသည် နိုင်စက်၏။ ရေးဦးကဲ့သို့ ဟုတ်မှန်သဖြင့် တရားကိုဆုံးဖြတ်ပြားအံ့၊ ရေး
နှင့်တူသည်သာလျှင် ဖြစ်လတ္တံ” (ဟုမင်းသည်ဆို၏။) (၅၅၀။ ၃—၄၁၁။ ပြုမူ
အောင်လိက်/ “That village headman used once to deal justice indifferently,
so that men were pleased and delighted with him; and in their delight
they gave him many a present. This is what made him handsome, rich,
and honoured. Now he loves to take bribes, and his judgement is not fair;
so he is poor and miserable, and jaundiced. If he judges once again with
righteousness, he will be again as he was before. -----.” (The Jataka:
Vol. I & II: Book III: p-215)

- “ယွံမွှော့၊ ဂတားထင် ဗွဲ့မတံ့ခြင်ရောင်။ ခေါ်မွဲမတ်မရှိင်တိန်သွဲ၍ ခေါ်မွဲသွဲမနှုတ် ခေါ်
မဆိုကိုပွဲဘုံး ခေါ်ဟွံမွဲကိုသော်လော့ ဂတားထင်ရှုံး ရာန်သကိုတ်ရပ်လဝ်အဲတဲ့ အဲမွဲမဒေးကွေး
ကျောန်တဲ့ အဲမဒေးလရှိအံ့ယားတ်ရောင်။ မွဲမွဲ မသွောက်လမျိုအဲရှုံး မွဲ့လွှာထော်အဲညီ”
ဟောဓိသတ်ဟိုကိုစိုင်ပြု သမ္မာဇော်ရာ။ (၅၅၀။ ၄—၂၆၇။ ၃—၂၀။ အစွဲ့။) ပဲမူဗျာ/ ထို့
ဆင်မကို ဘုရားလောင်းသည် မိမိအား ဗုဒ္ဓန၏ ညုပ်မိသည်၏အဖြစ်ကို သိစေချုံ ထို့ဆင်မ
ကို မပြေးစိမ့်သော်ဘာ (ဤသို့ဆို၏။) “ဆင်မ၊ ဈေးပွဲစွန်သည် ရှည်သောမျက်စိရှိ၏၊ အရှိုး
ဟူသော အရေရှိ၏၊ ရော်နေ၏၊ အမွေးမရှိုး၊ ထို့ဈေးပွဲစွန်သည် နိုင်စက်အပ်သည်ဖြစ်၍ ငါ
သည် (အထီးကျိုးလျှက်) သနားဘွယ်လို့၏။ အသက်နှင့်တူသော (ရှင်မသည်) ငါကို မစွန်း
ပါလင့်။” (ဤသို့ဘုရားလောင်းဆင်မင်းသည် မိမိ၏မယားဆင်မအား ဆို၏။) (၅၅၀။
၃—၄၅၀။ ပြုမူဗျာက်နှင့်)
- ကောန်ဟောဓိသတ်ရှုံး ကလိဂုံပိန်ဒွဲမဂ်တဲ့ --- တွေ့မဲ့တကိုပြု တွေ့မဲ့တကိုသုရာ တွေ့
မဲ့တကိုဖျော် ဇော်ကရှိက် ကိုကေတ်ဗွဲဟ်မားတံ့ရှုံး ရပ်စပ်ဟွံတိဗွဲတွဲမှုတ်တဲ့ လွှာ့အိုက်မွဲက်
အမွှေ့ပွဲရှုံး ဟွံသက်သက်တဲ့ ဖြပ်ပန်စွာကိုတ်ရှုံး ဟွံကဲတာပ်လဲ အိုတ်အာတဲ့ ခိုက်ဒိန်ကွေး
ကျောန်အာရာ။ ဒေါ်သပိုင်ယာတ်ခွဲမက် ကြိုင်တရာ်။ (၅၅၀/ ၄—၂၉၁။ ၃—၉၈။ အစွဲ့။) ပဲ
မူဗျာ/ ထို့ဘုရားလောင်း၏သားသည်၊ --- မိန်းမကြေးမြင်း သုရာကြေးမြင်း အမဲစားကြေး
ခြင်း အစရှိသောအဖြစ်သို့ရောက်၍၊ --- မေ့ဇားသည်ဖြစ်၍ လှည့်လည်လတ်သော် မ^{ကြောမြင့်မိလျှင်}
ထို့ကိုဆို၍ ဆင်းရဲသော အထီးကျိုးသောသူဖြစ်၍ ပုဆိုးနှုံးကိုဝတ်၍ သွားရ၏။ (၅၅၀။
၃—၅၅၃။ ပြုမူဗျာက်နှင့်)
- “---၊ မိမ့် မဒေါ်ရှုံးအာနှုံးကောန် သို့ဒုံးကိုမစောန်လနောန် မဒေါ်ကွေးကျောန်တ်
အဟာသွံး
လောင် အောက်တံ့တွေ့တဲ့” (စိုင်ပြုအမွှုမတ် မိဟောဓိသတ်ရှုံး ယားတ်ကိုကောန်ရာ။) (၅၅၀။
၄—၂၉၁။ ၂—၉၅။ အစွဲ့။) (သားနှင့်ကွွဲကွင်း၍ မိခင်တစ်ကိုယ်တည်း ပူဇွဲးနှုံးဖြင့် အ^{သို့}
ထို့ကျိုးလျှက် အစာရေစာတ်၍ နေရရှာတော့မည်။)

- “ဟားတလသို့အဲတွဲမပြ၊ ဟားတလသို့အဲ ယူသို့က်အဲပြ၊ ဟားတလသို့အဲ ယူဂေါင်မတ်အဲပြ၊ ပုံကာလလျှော်စွံရှိ အဲပြမဲ့ကျော် သို့ကိုမလျှော်ကျော်နှင့် လတူကွိုဝင်တွံစွံရှိ အဲခိုက်ပြမား ဂင့်ငွေ့တရသွံအံ။ ——” (ခွာဝ်ပြယားတက်ရွာဝ်တွဲသို့ကျော်) (၅၅၀။ ၉—၂၉၁။ ၇—၂၈၁။ အစွဲ့။) (လျှော်ကျော် = အထိုက်နှင့်အဖော်မဲ့သည်)
- “——၊ သဘေသမ္မာကိုတွဲသို့ရှိ ရပ်ကျို့ယု့န် ဗုတ်ရမားသို့က်ပဲ့သွေ့ မွဲ့ရွေးကိုလောင် သို့က်သွေ် ခိုက်သွေ်ရှိ ပြရအံ။ လျှော်စွံရှိ နှုမားကျော်ကျော်နှင့် ကျော်မွံရှိ မားစိုးရိမာန်ညားရှိ တိတ်ပြိုင် တဲ့ နရာက်ပြိုင်တံ့ရှိ ဒက်ကံတဲ့ မရွံချို့တ်အာရုံ ပြသန်ရအံ။ ——။ ပြုပြမဲ့ မနှုသို့က်တွဲသို့ရှိ ကိုခိုက်ဒိန်ကဲ့ကွွဲ ကိုနှုကိုရှာ ဟွံမဲ့ကိုထိုက် ပဲ့သွေ့သွေ့မွဲ့ရွေး ကိုအေသိကိုရှာ စိန်ဒိုက်ကျော်နှင့်ကိုလောင် ပြရှိ ပြလောန်ရအံ။ ——” (သွေ့ပြသမ္မားလာ ယားရှိဟ်ရောင်တက်သို့င်မအံက်ရာ။) (၅၅၀။ ၉—၅၁၉။ ၈—၅၁၀။ အစွဲ့။) ပဲ့မူးဗာ/ ထိုလင်မချုပ်သောမယား အား ထိုလင်အီမြှုံးနေသောထက် သေဆွဲမျှ၍ သေခြင်းသည် မြတ်သေး၏။ စင်စစ် အကယ်၍ အကြော်မိန်းမသည် ဆင်းရော်၏၊ အထိုးကျော်၏၊ မိုခိုကိုးကွယ်ရာမရှိ ဖျာလျှင်နှစ်ခုပြောက်ရှိ၏၏၊ ထိုမိန်းမကို လင်သည်ကား ချစ်မြတ်နီး၏၏၊ အထိုးကျော်ပြားသော်လည်း ဤလင်ချစ်မြတ်နီးသော မယားသည်သာလျှင် မြတ်၏၏။ လင်မချုပ်သောမယားသည် အလုံးစုံသောအကိုနှင့် ပြည့်စုံသော်လည်း မမြတ်။ (၅၅၀။ ၈၈—၅၅၅/၅၅၆။ ပညာင်ကန်။)
- “ယံ့တူညား၊ တူညားပကြံကိုဖို့မှုးရှိ ပို့ခိုက်သေးကမ္မာ်င်ရှိ ဒို့ခိုက်ကျော်ကျော်နှင့် အနာထရအံ။ တူညားပကြံကိုဖို့ရှိ ဒို့သလော်ပို့ကိုပို့ရအံ။ ဒို့ကိုလွှာ ပဲ့ပို့ခိုက်ပြုမြှုံးရှိ။ တူညားသွော်ဖို့ရှိ ဟွံထိုက်ကြိုက်ညီသွံအံ။” (ကမ္မာ်မောင်မတံ့ ယားရှိဟ်ရောင်တက်သို့သိုင်ရာ။) (၅၅၀။ ၉—၅၂၅။ ၈—၃၈၁/၃၈၂။ အစွဲ့။)
- “ယံ့ကောန်တဲ့၊ ကောန်တွဲတုန်လောင် ကားကော်သော်ကွိုဝင်တဲ့ သွေ့သံကေတ်သွားတဲ့ ဟဲ့ကိုမဲ့ ဟဲ့ကိုမ နိုတ်ပြဲကိုတွံစွဲတဲ့ ဆကျော်မဲ့ မို့ကိုကျော်ကျော်နှင့်အံတဲ့ မားပွဲတံ့ရွာန်စိုးပသေနရောင်သွံ” သိုင်းကိုပေစွဲပေါ်ပေါ်ရတဲ့။ “ယံ့သိုင်မပြ၊ အဲရှိ စင်လောကုတ္ထု့အိုတ်ပြကာရုံ ဂုံတွေတံ့အံတဲ့ အဲဟွံခိုက်ကျော်ကျော်ရမရှာတဲ့။ ပြုပူရှိမွံရှိ ပဲ့စ်အကုသိုံး မတွန်တွေ့ဘဲတော်ကျော်သရာံပါပ်ရှိ ပူရှိတံ့ရှိ မို့ခိုက်ရောင်။ ပြုပူရှိမွံရှိ စင်အရိယမက်မွဲ့ရှိ ဂုံတွေတံ့ပဲ့ကျော်တဲ့ ပူရှိပူရှိရှိတဲ့ ပူရှိပူရှိရှိတဲ့။” ပစွဲပေါ်ပေါ်ရတဲ့။ (၅၅၀။ ၉—၅၂၉။ ၉—၃၅၇။ အစွဲ့။)
- (မအံက်သော်ဖို့ရှိ ဗက်ထော်ကော်တဲ့) မင်္ဂလာ့ရှိ အာကြံနှုံးရှိတဲ့ ဟွံကတာပ်လံ ခိုက်ဒိန်ကျော်ကျော်ကဲ့ကွဲတဲ့ ဒေါ်ပြုင်အာတ်စရာ။ နိုသဲကို့ဒင်သွံညားမဲ့တဲ့ မင်္ဂလာ့ပကာဂိုတ်ရာ။ (၅၅၀။ ၉—၅၃၇။ ၉—၃၅၇။ အစွဲ့။) ပဲ့မူးဗာ/ အဖော်မူးသည် ထိုသားယုတ်ကို တရား

ဆုံးဖြတ်ရာ အရပ်သို့ ဆောင်၍ သားမဟုတ်သောအဖြစ်ကိုဆို၍ နှင်ထုတ်စေ၏။ ထိုလုလင် သည် နောက်အပိုမြဲ အထောက်အပံ့မရှိသောကြောင့် အထိုးကျန်သည်ဖြစ်၍ ပုဆိုးနှစ်းကို ဝတ်ရသဖြင့် ခွက်လက်စွဲလျက် အစာအာဟာရအလိုင်း တောင်းစားလျက် တစ်ခုသောနံရုံ ကိုမြှုပ်၍ သေ၏။ (၅၅၀။ ပၢ—၂၁၀။ ပြောင်ကန်။)

- “တိုင်သူ့တို့တို့ နားမွော်ကိုတို့နှင်း လို့မိလောန်၊ ကောန်တမှင်မ၊ အံက်နားစို့တို့ပြဟ်၊ မိန့် ဟေားမြှော်၊ ဒဇန်အံက်မ၊ လောန်ထောန်ရကောန်။ ဟားထပ်ဖကာ့၊ လို့ယဲ့ရှိုင်လောန်။ မိဒေး ကျင်ကျောန်၊ ဒေါက်ပြီပြရည်။ အံက်နားမွော်ဟုး၊ မိဒေးဟေားမြှော်။ မှုံ့စို့တို့အံက်မ၊ ပြီပြသွာ်ရ ကောန်။” (လိုက်သင်ဂါး။)

ကမ္မင်ကမ္မာန်။ တမ္မင်ကမ္မာန် — (နာမ်) ညားမဟု့ကိုလူ၏လျှင်။ ညားမဟု့ကိုအရှိပင်။
အထိုးကျန်သောသူ့။

**a loner, a person without friends or companions,
the destitute, a helpless person**

- သိုင်္တန်တို့ကောက်ဟိုတို့တဲ့ ပလွှာ်လွှာတဲ့ ပြာပ်အသွားနောမိသတ်ရ။ “ယွှေ့မွေး၊ တလ အဲ သို့ကွဲမှာရောင်သွံး၊ မူဟိုတ်ကျေမွဲ ကြုံငွေ့ခွင့်အကြားပြီပ် သို့မကျင်ကျောန်ခွင့်ခွင့်ရော့” သို့ကိုဂေးတဲ့ ဂလာန်ပထမမြှေ့သွံးရဲ့။ “ယွှေ့ကြော့မွေး၊ ကြော့မွေးတုန်လောင် မတုပ်တရုသတ်ဂမျိုင် မဂျိုင်လမျို့ကို၊ နတ်သို့က် ကြော့တန်ခွင့်တဲ့ ညံ့ငြင်ရပူ့ရှိ ညားရုပ်ကွော့ပိုန်ပြပ်တဲ့ နှုန်းမတွန် တွော့တကော့မြို့ဟိုရှိ ထော်လောင်တဲ့ ပွဲပြီပြနော်မဟွေ့ခွဲကုဥ်ရှိရှိ ပွဲဇော်တွဲဆုံး ညံ့တမ္မင် ကမ္မာန်ကို ရွှေ့ခွံ့ခွင့်တဲ့ မူရားသပ်မွဲ မချုပ်တရော့။” (၅၅၀။ ၉—၂၂၀။ ၂—၆၈၈/၆၉၉။ အ စွော့။) ပွဲမူဗ္ဗာ / သိုကြားမင်းသည် ထိုအကြောင်းကိုသိ၍ တောသွားမှဆိုးကဲ့သို့ဖြစ်၍ ဘ ရားလောင်းသို့ကပ်လေ၍ “ပုလ္လား၊ သင်သည် နှီးညံ့သိမ်မွော်သော သဘောရှိလျက် အလွန် ဆင်းရဲသော သဘောရှိသကဲ့သို့၊ ဤတောသို့ဝင်၍ အဘယ်ကိုပြုလျက်နေသနည်း” ဤသို့ မေးလိုရကား ၁. “ပုလ္လား၊ သင်သည် ချမ်းသာစွာ အသက်ရှုည်သော သဘောရှိသည်ဖြစ် ၏။ ထိုသင်သည် ပြည့်သောလူရှိရာအရပ်မှ ရေမရှိသော တောအရပ်သို့လာ၍ သစ်ပင်ရင်း ၌ တယောက်အထိုးတည်း အထိုးကျန်သောသူ့ကဲ့သို့နေလျက် အဘယ်ကိုကြံ့ဘီသနည်း။” (၅၅၀။ ၃—၂၆၁။ ပြောင်ကန်။) ပွဲမူအောင်လိုက် / “You look as though your life must happy be; yet to the wild woods you would homeless go, like some poor wretch whose life was misery, and pine beneath this tree **in lonely woe.**” (The Jataka: Vol. I & II: Book II: p-134)
- “အဲမနံကိုဂုဏ်လမျို့ နတ်သို့က်ရှိ နှုန်းရေးမတွန်တွော့တကော့မြို့ဟိုရှိ အဲမဒေးပြာပ် ကြုံစို့ပ် ဌာန်ပြီပ်မဟွေ့ကုဥ်ရှိရှိ ညံ့ငြင်ရှိခွင့် ပွဲတွဲဆုံးရှိရှိ လောက ဓဝ်ဒစံပြကာ မပုံးလောဘော အလောဘောရှိ အဲမချုပ်တရောင်” ဗောဓိသတ်ဂေး။ (၅၅၀။ ၉—၂၂၀။ ၂—၆၈၈။ အ စွော့။) ပွဲမူအောင်လိုက် / “အဆွေး၊ ငါသည် ချမ်းသာစွာ အသက်မွေးရ

သေသူကဲသို့ ဖြစ်၏။ ထိုင်သည် ပြည့်သောလူတို့၏ နေရာအရပ်မှ ရေမရှိသော တောအ ရပ်သို့ ဝင်လာ၍ သစ်ပင်ရင်း၌ အထိုက်နှင့်သေသူသူကဲသို့ တယောက်အထိုတည်းနေလျက် ဘုရား၊ ပစ္စကဗုဒ္ဓိ၊ သာဝကဟုဆိုအပ်ကုန်သော သူတော်ကောင်းတို့၏ လောကခံတရား ရှစ်ပါးသည် နှိပ်စက်၍ တုန်လှပ်ခြင်းမရှိသောသဘောကို အောက်မေ့လျက်ကြံ့၏” (ဟုဘုရားလောင်းဆို၏။ (၅၅၀။ ၃—၂၆/၂၆၂။ ညောင်ကန်။) ပဲမူအောက်လိက်/ “I look as though my life must happy be; yet to the wild woods I would homeless go, like some poor wretch whose life was misery, and pine beneath this tree **in lonely woe**, pondering the truth that all the saints do know.” The Jataka: Vol. I & II: Book II: p-134)

- “ယွှေ့အွာဗမ္မား၊ ကကူးပို့ ကမိုက် ဗမိုက် ဗမ္မားကို ညားမကွဲ့တရားအပေါ်ကို ပူရိတာမှုံင်ကာမွောန် တမွင်လ အာတ်တံ့ရှုကို ပူရိမမျှိုးတဟင်တံ့ရှုကို နပုင်နှုန်း ပိုတရာ်ပို့ကိုအို တရာ်ပုံပစ္စအိုတ်ရ။ ဟိုတ်နှုန်းသို့ရ ကကူးပို့ နှုန်းတံ့ရှု မဟုတ်ချို့တောင်း” (၅၅၀။ ၉—၂၉။ ၃—၉၈။ အ စွဲ့။) ပဲမူဗား/ “ဆရာ၊ ငါတို့သည် ကိုလေသာဌီမိုးသော ပစ္စကဗုဒ္ဓိတို့ကိုလည်း ကောင်း၊ မကောင်းမှုကို အပြုံးပြုကုန်သော အရိယာတို့ကိုလည်းကောင်း၊ ရီးသွားတို့ကို လည်းကောင်း၊ သီချင်းသီ၍ တောင်းလာကုန်သော သူတို့ကိုလည်းကောင်း၊ သာမည့်တောင်း လာကုန်သော သူတို့ကိုလည်းကောင်း၊ သူဆင်းရတို့ကိုလည်းကောင်း ထမင်းဖြင့်လည်း ကောင်း အဖျော်ဖြင့်လည်းကောင်း လုပ်ကျွေးကုန်၏။ ထို့ကြောင့်လျှင် ငါတို့၏အမျိုးမျိုး ပျိုး ရွယ်သေသူသူတို့သည် မသေကုန်။” (၅၅၀။ ၁—၆၃။ ညောင်ကန်။)

((((((((((()))))))))

၁၁။ သီကို။

ဝေါဟာရ၏ ‘ခစ်’ ကော် ‘သီကို’ စုံ ဒွဲအဓိပ္ပါယ်ငွေ့ တုပ်သူဟ်နှုမဲ့ရင်သူအံ့ဝလင်ရွှံး၊ ဒွဲအဓိပ္ပါယ် ငွေ့ တွေ့ငြာရင်သူအံ့သေလင်ရွှံး။ မူဒွဲအဓိပ္ပါယ်မထုပ်တဲ့ မူဒွဲအဓိပ္ပါယ်မတွေ့ငြာရောရှု ပိုပါပါ အေးတဲ့ရောင် ဒွဲအံ့ကိုငွေ့ အဓိပ္ပါယ်ငွေ့ကိုငွေ့ ပို့ဂုံးရပ်စပ်စကာအာ ခုံ့က်က်ပေင်းမာန်ရ။

ဝေါဟာရ၏ ‘ခစ်’ ကို ‘သီကို’ စုံ ဒို့ပို့ကြိုယာအိုတ်ရ။ ပဲအဘိဝါခိုန်မန်အောက်လိုက်အွာဗာလီဒော် ဝေါဟာရ ‘ခစ်’ ဂုံး ညားပံ့က်ကိုလင်အဓိပ္ပါယ် v. to serve, to follow ရ။ ဝေါဟာရ ‘သီကို’ ဂုံး တုန် ညားကိုလင်အဓိပ္ပါယ် v. to sit beside, to attend on, to associate with, to honour ရ။ ပဲအဘိဝါခိုန်မန်ဗွာအွာဗောန်သိုင်ရှု ဝေါဟာရ ‘ခစ်’ ဂုံး ညားကိုလင်အဓိပ္ပါယ် ‘ခစားသည်’ တဲ့ ဝေါဟာရ ‘သီကို’ ဂုံး ညားကိုလင်အဓိပ္ပါယ် ‘ခစားသည်’/ ‘စုဝေးသည်’ ရ။